



**LESSON 2**      **これは何ですか**  
**KORE WA NAN DESU KA**

アンナ	さくらさん。はい、どうぞ。	ဆာရူရာ့စ် . . .
အန်းနာ	SAKURA-SAN. HAI, DÔZO.	ရော့ . . . ကျေးဇူးပြုပြီးယူပါဦး။
さくら	これは何ですか。	ဒါကဘာလဲ။
ဆာရူရာ့စ်	KORE WA NAN DESU KA.	အဲဒါကထိုင်းနိုင်ငံကအမှတ်တရပစ္စည်းပါ။
アンナ	それはタイのお土産です。	
အန်းနာ	SORE WA TAI NO OMIYAGE DESU.	ကျေးဇူးတင်ပါတယ်။
さくら	ありがとうございます。	
ဆာရူရာ့စ်	ARIGATÔ GOZAIMASU.	ရပါတယ် . . . ကိစ္စမရှိပါဘူး။
アンナ	どういたしまして。	
အန်းနာ	DÔITASHIMASHITE.	



**သဒ္ဒါရှင်းလင်းချက်**



① **KORE WA NAN DESU KA** (ဒါကဘာလဲ)  
 ◆ KA က အမေးပစ္စည်းပါ။ ဝါကျရဲ့အဆုံးမှာ KA ကို ထည့်ပြီးအသံကို မြှင့်ပြောလိုက်ရင်အမေးဝါကျဖြစ်သွားပါတယ်။  
 ဥပမာ - SORE WA NAN DESU KA. (အဲဒါဟာဘာပါလဲ)



② **နာမ်-A NO နာမ်-B**  
 ◆ NO က နာမ်နှစ်ခုကိုဆက်ပေးတဲ့ဝိဘတ်ပါ။ ဂျပန်ဘာသာစကားမှာ အထူးပြုတဲ့စကားလုံးကိုနာမ်ရဲ့ရှေ့မှာထားပါတယ်။  
 ဥပမာ - TOKYO NO OMIYAGE (တိုကျိုကအမှတ်တရပစ္စည်း)  
 ... ၆'၀ ... ၄'၆ ... ၆'၂ ... ၆'၉ ... ၆'၅ ... ၆'၇ ... ၆'၀ ... ၇'၀ ... ၆'၀ ... ၇'၀ ... ၆'၀ ... ၄'၆ ...



**အိုနိုမာတိုပဲ**



အလောတကြီးလမ်းလျှောက်နေပုံကိုဖော်ပြဖို့သုံးတဲ့ အိုနိုမာတိုပဲပါ။

နှေးတုံ့နှေးတုံ့လမ်းလျှောက်နေပုံကိုဖော်ပြဖို့သုံးတဲ့ အိုနိုမာတိုပဲပါ။